

ဟုတ်လေမတ္ထ / ဟုတ်လေးမတ္ထ ကဝါ <hout lei mat ta' / hout lei: mat ta'> (古)不尊重,无礼

ဟုတ်လျား ကဝါ <hout lya:> 正确,真实

ဟုတ်ဟတ် နဝါ <hout hat> 确实: မဟုတ်မဟတ်။ 捏造。/ အဟုတ်အဟတ်။ 确实。

ဟုတ်ဟုတ် ကဝါ <hout hout> ①象样地 ②熊熊

ဟုတ်ဟတ်ညားညား / ဟုတ်ဟတ်ဗြားဗြား ကဝါ <hout hout nya: nya:> 象样地: သူ့အိမ်မှာဘာပစ္စားမှ ~ မရှိ။ 他家里没有什么象样的东西。/ ငါးကို ~ မဖမဲ့မို့ ～ 没有抓到什么象样的鱼。/ ဒို့ ~ လုပ်နိုင်မှာမဟတ်ဘူး။ 这人干不出什么象样的事。

ဟုတ်ဟတ်နိုးနိုး ကဝါ <hout hout no: no:> 似乎是,象是真是的

ဟုတ်ဟတ်ဟတ်ဟတ် ကဝါ <hout hout hat hat> = ဟုတ်တိတ်တိ

ဆော် နာ <hit> (碑)八

ဟန် ကဝါ <han> ①阻止,阻拦: ရန်ဖြစ်မည်လုပ်တိုး ~ ထိုက်သည်။ 阻止了一场即将发生的争吵。②故意咳,装咳: ချောင်း ~ သည်။ 故意咳了一声。

ဟန်ခြိုး ကဝါ <han' khyein:> 阻拦,威吓阻拦

ဟန်စ် နာ <han' sit> 阻击战

ဟန်ဆီး ကဝါ <han' hsi:> 阻止,阻挡

ဟန်တား ကဝါ <han' ta:> 阻止,阻碍

ဟန် I ကဝါ <han> ①平衡: နိုင်သော ~ နိုင်ခြင်း / မြေသော ~ နိုင်ခြင်း 稳定平衡 / ထားပြီ ~ နိုင်ခြင်း / မျှသော ~ နိုင်ခြင်း 随遇平衡 ②合适,如意,妥贴,得意: ~ ပါမယား။ 能行得通吗? / စွောင်ဆွေးဆွေး ~ ပုံမပေါ်ဘူး။ 看来谈判并不顺利。II နာ <han> ①形态,姿态,样子,风格: ပြော ~ ဆုံး ~ ကအစသုံးအဘို့နဲ့သိပ်တူတား။ 连说话的样子都跟他爷爷一模一样。/ ရေး ~ 写作风格 / လုပ်နည်းလုပ် ~ ပြုပြင်ရေး 整风②汉族 ③合适的环境,处境

ဟန်ကိုက် ကဝါ <han kait> = ဟန်ကျ

ဟန်က် ကဝါ <han kat> = ဟန်ကျ

ဟန်ကျ ကဝါ <han kya'> 正好,合意,妥当,妥贴: ဒီထိုဆို ~ တာပေါ့။ 这样当然合适罗! / နောင် ~ လာမှာပေါ့။ 以后会好起来的。/ အကြံ့ဟာအင်မတန် ~ တာဘဲ။ 这主意很合适。

ဟန်ကျပန်ကျ ကဝါ <han gya' pan gya'> 象样地,舒适地: မိဘဆိုတာကိုပုံသားသမီးကို ~ မြင်စေချော်ကြစုံပြီး။ 父母总希望自己的孩子过像样的生活。

ဟန်ကြီး နဝါ <han kyi:> 高傲,傲慢

ဟန်ကြီးပန်ကြီး ကဝါ <han gyi: pan gyi:> 傲慢地,架子十足地: ~ လုပ်မင်္ဂလား။ 别傲慢!

ဟန်ခိုး ကဝါ <han khin:> 佯装,假装

ဟန်ချိုး ကဝါ <han khyi> 装模作样

ဟန်ချက် နာ <han gyet> ①【物】重心 ②天平的两头重量平衡

ဟန်ချက်ညီး ကဝါ <han gyet nyi nyi> 保持平衡

ဟန်ချက်ညီးညီး ကဝါ <han gyet nyi nyi nyi nyi> 保持平衡,均衡地: မလဲပြုအောက်ကိုယို ~ ထိုးနေလိုက်သည်။ 保持自己的平衡,不致跌倒。

ဟန်ချင်း နာ <han gyin:> 带有动作的一种缅甸古典歌曲,可独唱,也可合唱

ဟန်ဂေါ် နာ <han gei ri> 匈牙利

ဟန်ဆောင် ကဝါ <han hsaun> 假装,装作,佯装: မသိချင် ~ သည်။ 装作不知道。/ ဟန်မဆောင်နိုင်တော့ဘူး再也不能装假了。

ဟန်ဇား နာ <han za:> 缅甸密铁拉县汉沙镇: ~ ပင်း汉沙土布 / ~ လုချည် 汉沙筒裙

ဟန်တထဲးပန်တထဲး ကဝါ <han t-lon: pan t-lon:> 装模作样: ~ လိမ်းညားတွေ့သုံး။ 装模作样,玩弄诡计。

ဟန်တိပ်နှစ် ကဝါ <han ti' pan ti':> 装模作样

ဟန်တိန်တိ နာ <han tein dout> [英・缅 hunt + တိုး] 打猎用的一种棍子,带有兽蹄形的弯把,棍顶端是一金属圆球

ဟန်တား နာ <han da:> 姿势,演技,表情: ကိုယ်နေ ~ 身体姿势

ဟန်ထုတ် ကဝါ <han htout> 装模作样,装样子

ဟန်ခရာကိုတ် နာ <han d-ret weit> [英 hundred weight] 一衡量名(英国为112磅,美国为100磅)

ဟန်ခေါတ်ခေါတ် ကဝါ <han dat khout> 装模作样,摆出……架式: မြင်းကြော်မြင်းမေ့ဘုရိုစိုးလျက်လျှော်မြင်းလူလုပ်ပြ ~ နေသည်။ 骑着高头大马在马路上炫耀。

ဟန်နေဟန်တား နာ <han: nei han da:> 姿态,姿势: အရေးအသား ~ 写作风格

ဟန်ပါ ကဝါ <han pa> 姿态美,表情好,演得逼真: ဟန်ပါပါ ခာတောင်လိုက်သည်။ 演得好,表演逼真。

ဟန်ပန် နာ <han pan> 模样,姿势: ဟန်နှင့်ပန်နှင့်ခို့ခို့ပြေားသည်။ 有声有色地演讲。/ ~ ဆောင်သည်။ 装模作样。/ ~ လုပ်သည်။ 装模作样。

ဟန်ပန်လေလုံး နာ <han pan lei lan> 神气活现的姿态

ဟန်ပန်လေဟန် နာ <han pan lei han> = ဟန်ပန်လေလုံး

ဟန်ပျော် ကဝါ <han pyet> 举止失常,脸色变

ဟန်ပြ I ကဝါ <han pya'> 表现……样子,装成…… II နာ <han bya'> 装门面的东西: ထိုထိုဆိုင်သည် ~ လောက်သာ ဖြစ်သည်။ 这个彩票店不过是摆样子的。III နဝါ <han pya'> 摆样子的,装门面的: အတိုင်ပင်ခံ ~ အဖွဲ့ 装门面